

ရက်စွဲ။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်

ပြည်တွင်းရွှေ့ဖွယ်နှုန်းနှင့် ကမ္ဘာ့ရွှေ့ဖွယ်နှုန်းအားလေ့လာခြင်း

Statistical Bulletin အမှတ်စဉ် - (၁၆)

ဤစာတမ်းတို့နှင့်ပတ်သက်၍ သတိပြုရန်အချက်များအား နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားသည်။

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း	၃
၂။	ရွှေ၏အဓိပ္ပာယ်	၃
၃။	ရွှေ၏သမိုင်းကြောင်း	၃
၄။	ပြည်တွင်းရွှေဈေးတွက်ချက်ပုံ	၄
၅။	ရွှေဝယ်လိုအားများလာရသည့် အဓိကအကြောင်းရင်းများ	၄
၆။	နှစ်အလိုက်ပြည်တွင်းရွှေဈေးနှုန်းအခြေအနေ (၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ)	၅
၇။	လအလိုက်ပြည်တွင်းရွှေဈေးနှုန်းအခြေအနေ (၂၀၁၈ ခုနှစ်၊ မတ်လမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ)	၆
၈။	ကမ္ဘာပေါ်တွင် ရွှေပိုင်ဆိုင်မှုအများဆုံး (၁၀) နိုင်ငံ	၇
၉။	ကမ္ဘာပေါ်တွင် ရွှေထုတ်လုပ်နိုင်မှု အများဆုံး (၁၀) နိုင်ငံ (၂၀၁၉ ခုနှစ်)	၈
၁၀။	၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ကမ္ဘာ့ရွှေဈေးနှုန်းများ	၉
၁၁။	နိဂုံး	၁၀

နိဒါန်း

ပြည်တွင်းရွှေဈေးနှုန်းကို ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ပြည်တွင်းငွေလဲနှုန်းပေါ် အခြေခံတွက်ချက်ထားခြင်းဖြစ်ပါသည်။ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်သည့်အခါ ပြည်တွင်းရွှေဈေးနှုန်းမြင့်တက်သလို ပြည်တွင်းငွေလဲနှုန်း မြင့်တက်သည့်အခါလည်း ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်လေ့ရှိပါသည်။ ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးကျသော်လည်း ပြည်တွင်းငွေလဲနှုန်း မြင့်တက်နေချိန်တွင် ဈေးမကျဘဲ အတက်ဘက်ကိုသာ နှစ်စဉ်ဆက်တိုက် မြင့်တက်လာနေခြင်းဖြစ်ပါသည်။¹ ကမ္ဘာ့ရွှေဈေးနှုန်းပြောင်းလဲမှုများကို စတော့ရှယ်ယာဈေးနှုန်းများ၊ ငွေစုစာချုပ်များ၊ စာချုပ်စာတမ်းများ၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၏ဈေးနှုန်းများနှင့်အတူ ကမ္ဘာတစ်ဝှမ်းရှိ နာမည်ကြီးသတင်းစာများတွင် ထုတ်ပြန်လေ့ရှိပါသည်။²

ရွှေ၏အဓိပ္ပာယ်

ရွှေသည် ကမ္ဘာတွင် လူသုံးအများဆုံး၊ လူကြိုက်အများဆုံးအဖိုးတန်သတ္တုတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက် ငွေကြေးအဖြစ် အသုံးပြုခဲ့သော သတ္တုတစ်မျိုးဖြစ်ပါသည်။ ယခုအချိန်အထိလည်း နိုင်ငံအတော်များများတွင် ၎င်းတို့၏ငွေကြေးကို ရွှေနှင့်ချိတ်ဆက် တွက်ချက်ထားပါသည်။ မြန်မာနိုင်ငံတွင်လည်း ရွှေကိုအမြတ်တနိုးတန်ဖိုးထားကြပြီး လက်ဝတ်ရတနာအဖြစ်ရော စုဆောင်းမှုအဖြစ်ပါ အသုံးပြုနေကြခြင်းဖြစ်ပါသည်။³

ရွှေ၏သမိုင်းကြောင်း

ရွှေ၏တောက်ပမှု၊ ပုံသွင်းရလွယ်မှု၊ အလွယ်တကူ မပျက်စီးနိုင်မှု စသောရုပ်ဂုဏ်သတ္တိများကြောင့် ရှေးခေတ်ကတည်းကပင် လူသားများသည် ရွှေကို မြတ်နိုးတန်ဖိုးထားကြပါသည်။ ရွှေကို ၅၆၀ ဘီစီခန့်က လစ်ဒီယာ (ယခု တူရကီအနောက်ပိုင်း) ၏ဘုရင် ခရီးဆပ်စ် လက်ထပ်တွင် ငွေကြေးအဖြစ် စတင်အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ ထိုအချိန်က ခရီးဆပ်စ်ဘုရင်၏ပုံတူကို ရွှေဒင်္ဂါးပေါ်တွင်ရိုက်နှိပ်ပြီး ငွေကြေးအဖြစ် အသုံးပြုခဲ့ကြပါသည်။ ဒင်္ဂါးခေတ်မတိုင်မီ ကျွဲနွား၊ ကိုကိုးစေ့၊

¹ http://www.bandapost.org/gold_price_calculation/ မှ ရရှိပါသည်။

² http://www.mygoldmyanmar.com/en_US/2017/02/historic-role-of-gold/ မှ ရရှိပါသည်။

³ စည်သူအောင်၊ ကျပ် ၁၂ သိန်းကျော်အထိ ခုန်တက်သွားသောပြည်တွင်းရွှေဈေးဂယက် မည်မျှလှုပ်ခတ်မလဲ၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့ထုတ် <https://news-eleven.com/article/127736> မှ ရရှိပါသည်။

ပင်လယ်ခရိုင်များနှင့် တိရစ္ဆာန်သားရေ စသောကုန်ပစ္စည်းများကိုသာ ငွေကြေးအဖြစ် လဲလှယ် အသုံးပြုခဲ့ကြသော်လည်း ရွှေဒင်္ဂါးများသည် အာမခံမှုရှိသောကြောင့် လူအများက တဖြည်းဖြည်း လက်ခံလာပြီး စီးပွားရေးကဏ္ဍတွင် ရွှေသည် အဓိကကျသောနေရာမှ ပါဝင်လာခဲ့ပါသည်။ ရှေးခေတ် ကယဉ်ကျေးမှုလိုပင် ယနေ့ခေတ်တွင်လည်း ရွှေ၏တန်ဖိုးနှင့် အလှတရားကို အသိအမှတ်ပြု လက်ခံနေကြဆဲပင်ဖြစ်ပါသည်။ ရွှေကို လက်ဝတ်ရတနာအဖြစ်ဆင်မြန်းကြသည့်အပြင် ရွှေကို ဒင်္ဂါးပုံစံ သို့မဟုတ် ရွှေချောင်းပုံစံအဖြစ် ရင်းနှီးမြှုပ်နှံမှု၊ စုဆောင်းမှုများပြုလုပ်ကြပြီး အခြားနေရာ များတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါသည်။⁴

ပြည်တွင်းရွှေဈေးတွက်ချက်ပုံ

$$\text{မြန်မာ့ရွှေဈေး} = \frac{\text{ကမ္ဘာ့ရွှေဈေး} \times \text{ပြည်တွင်းဒေါ်လာငွေလဲနှုန်း}}{၁.၈၇၅}$$

ရွှေဝယ်လိုအားများလာရသည့် အဓိကအကြောင်းရင်းများ


ကမ္ဘာတစ်ဝန်း ရွှေဝယ်လိုအားများလာရသည့် အဓိကအကြောင်းရင်းများမှာ ဗဟိုဘဏ် များ၏ ရွှေဝယ်ယူမှုများပြားလာခြင်း၊ ရွှေရောင်းဝယ်ရေးကုမ္ပဏီများ၏ အရန်သိုလှောင်မှုများလာ ခြင်း၊ ကမ္ဘာတစ်ဝန်း နိုင်ငံရေးမငြိမ်သက်မှုများ၊ နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များက ဘဏ်တိုးနှုန်း ကိုလျှော့ချ၍ ငွေကြေးတန်ဖိုးများကို ကျဆင်းအောင်လုပ်ဆောင်နေခြင်း၊ ကမ္ဘာတစ်ဝန်းရင်းနှီး မြှုပ်နှံသူများက နိုင်ငံတကာငွေကြေးဈေးကွက်အစား ရွှေဈေးကွက်အတွင်း ပြောင်းလဲရင်းနှီးမြှုပ်နှံ လာခြင်း စသည်တို့ကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ရွှေကောင်စီက သုံးသပ်ထားပါသည်။⁵

⁴ http://www.mygoldmyanmar.com/en_US/2017/02/historic-role-of-gold/ မှ ရရှိပါသည်။

⁵ စည်သူအောင်၊ ကျပ် ၁၂ သိန်းကျော်အထိ ခုန်တက်သွားသောပြည်တွင်းရွှေဈေးဂယက် မည်မျှလှုပ်ခတ်မလဲ၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့ထုတ် <https://news-eleven.com/article/127736> မှ ရရှိပါသည်။

နှစ်အလိုက်ပြည်တွင်းရွှေဈေးနှုန်းအခြေအနေ (၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ)

၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်အလိုက်ပြည်တွင်းရွှေဈေးနှုန်းအခြေအနေကို Line Chart ဖြင့် တင်ပြထားပါသည်-




Source: Eleven Media Group

၂၀၁၆ ခုနှစ်မှစ၍ နှစ်စဉ်စံချိန်သစ်တင်ခဲ့သော ရွှေဈေးနှုန်းသည် ၂၀၁၉ ခုနှစ်တွင်လည်း လေးနှစ်မြောက် စံချိန်သစ်ဈေးနှုန်းများဖြစ်ပေါ်လာပါသည်။ အခြားနှစ်များထက် ပိုထူးခြားချက်မှာ တစ်နှစ်အတွင်း သိန်းဂဏန်းဈေးတန်း နှစ်ကြိမ်အထိ ခုန်တက်ခဲ့ခြင်းဖြစ်ပါသည်။ ရွှေဈေးနှုန်း မြင့်တက်လာသည့်အကြောင်းအရင်းမှာ အမေရိကန်နိုင်ငံ၏ မတည်ငြိမ်သည့်စီးပွားရေးမူဝါဒများ ကြောင့် တရုတ်-အမေရိကန် စီးပွားရေးပဋိပက္ခများဖြစ်ပေါ်ရာမှတစ်ဆင့် တရုတ်၊ ရုရှား အပါအဝင် နိုင်ငံကြီးအချို့က အမေရိကန်ဒေါ်လာအစား ရွှေများကို ဝယ်ယူစုဆောင်းမှုများ ပြုလုပ်လာခြင်းကြောင့်ဖြစ်ပါသည်။

လအလိုက်ပြည်တွင်းရွှေဈေးနှုန်းအခြေအနေ (၂၀၁၈ ခုနှစ်၊ မတ်လမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအထိ)

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တစ်နှစ်တာကာလအတွင်း လအလိုက်ပြည်တွင်းရွှေဈေးနှုန်းအခြေအနေကို အောက်ပါအတိုင်း ဖော်ပြထားပါသည်-



Source: ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ စုစည်းတင်ပြပါသည်။


၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ပြည်တွင်းရွှေဈေးနှုန်း အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှစတင်၍ လအလိုက် မြင့်တက်လျက် ရှိသည်ကို တွေ့ရှိရပါသည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတို့၏ ကာလတူရွှေဈေးနှုန်းအား နှိုင်းယှဉ်ကြည့်လျှင် ၂၀၁၉ ခုနှစ်တွင် သိသိသာသာမြင့်တက်လာခဲ့ သည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင် ရွှေဈေးနှုန်းမြင့်တက်လာသည့်အကြောင်းအရင်းများမှာ ငွေကြေးဖောင်းပွခြင်း၊ ငွေလဲလှယ်နှုန်းမြင့်တက်ခြင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်ခြင်း၊ ရွှေဈေးကစားခြင်း၊ ရွှေတွင်း လုပ်ကွက်များ ချထားပေးမှုမရှိခြင်း၊ ဒေါ်လာဈေးမြင့်တက်ခြင်းနှင့် ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ် ဂဏ်များကြောင့် ဖြစ်ပါသည်။ ရွှေဈေးနှုန်းမြင့်တက်ခြင်း၏အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကို ဖြစ်ပေါ်စေပါသည်။

လက်ရှိရွှေဈေးနှုန်းအခြေအနေမှာ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ ပြန်လည်ကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။ အကြောင်းအရင်းမှာ လက်တလောတွင် အရောင်းအဝယ်ပုံမှန် ပြန်ဖြစ်လာခြင်း၊ ကမ္ဘာ့ရွှေဈေးနှုန်း အနည်းငယ်ပြန်လည်ကျဆင်းလာခြင်း၊ ပြည်တွင်းအမေရိကန်ဒေါ်လာလဲလှယ်နှုန်း အမြင့်ပိုင်းတွင်ရှိနေခြင်း၊ ရွှေဈေးကွက်အတွင်း ဖြစ်ပေါ်နေသောဈေးသည် ကမ္ဘာ့ရွှေဈေးအတက်အကျအပြင် ပြည်တွင်းဒေါ်လာဈေးအတက်အကျနှင့် ဈေးကွက်၏ဝယ်လိုအားရောင်းလိုအားပေါ်မူတည်၍ ချိတ်ဆက်ထားခြင်းတို့ကြောင့် ရွှေဈေးနှုန်းပြန်လည် ကျဆင်းလာရခြင်းဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် ရွှေပိုင်ဆိုင်မှုအများဆုံး (၁၀) နိုင်ငံ

ကမ္ဘာပေါ်တွင် ရွှေပိုင်ဆိုင်မှုအများဆုံး (၁၀) နိုင်ငံကို အောက်ပါ Bar Chart ဖြင့် တင်ပြထားပါသည်-




Source: <https://www.forbes.com/sites/greatspeculations/2018/07/05/top-10-countries-with-largest-gold-reserves/#40be7d795334>

အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရွှေပိုင်ဆိုင်မှုအများဆုံး (၁၀) နိုင်ငံစာရင်းတွင် တန်ချိန် ၁၃၂၉၂.၇ ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေသည်ကို တွေ့ရှိရပါသည်။ ဈေးကွက်တွင် ပြုလုပ်သည့်အရောင်းအဝယ်များကို ကမ္ဘာ့အကြီးမားဆုံးရွှေပိုင်ဆိုင်သည့် နိုင်ငံ (၅) နိုင်ငံမှ အဓိက ပါဝင်ဈေးကစားကြခြင်းဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် ရွှေထုတ်လုပ်နိုင်မှု အများဆုံး (၁၀) နိုင်ငံ (၂၀၁၉ ခုနှစ်)

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ရွှေထုတ်လုပ်နိုင်မှုအများဆုံး (၁၀) နိုင်ငံကို အောက်ပါ

Bar Chart ဖြင့် တင်ပြထားပါသည်-




Source: <http://www.usfunds.com/investor-library/frank-talk/top-10-gold-producing-countries/>

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရွှေထုတ်လုပ်နိုင်မှု အများဆုံး (၁၀) နိုင်ငံအနက် တန်ချိန် ၄၀၀ ဖြင့် ရွှေထုတ်လုပ်မှုအမြင့်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ နှစ်စဉ်တူးဖော်ရရှိသော ရွှေ၏ ၄ ပုံ ၃ ပုံမှာ ကမ္ဘာပေါ်တွင် ရွှေထုတ်လုပ်မှုအများဆုံး (၁၀) နိုင်ငံမှ ရရှိခြင်းဖြစ်ပါသည်။ အဆိုပါ ထုတ်လုပ်မှုပမာဏသည် ကမ္ဘာပေါ်ရှိ ရွှေပမာဏစုစုပေါင်း၏ ၂ ရာခိုင်နှုန်းသာရှိပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ကမ္ဘာ့ရွှေ့ဈေးနှုန်းများ

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ကမ္ဘာ့ရွှေ့ဈေးနှုန်းများကို အောက်ပါ Bar Chart ဖြင့်တင်ပြထားပါသည်-



Source: Eleven Media Group

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ကမ္ဘာ့ရွှေ့ဈေးနှုန်း အနိမ့်ဆုံးဈေးနှုန်းနှင့် အမြင့်ဆုံးဈေးနှုန်းကို လေ့လာကြည့်ပါက ဖေဖော်ဝါရီလတွင် မြင့်တက်လာခဲ့ပြီး မတ်လမှစတင်၍ ပြန်လည်ကျဆင်းခဲ့ကာ မေလနောက်ပိုင်းတွင် ပြန်လည်မြင့်တက်လာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိ ကမ္ဘာ့ရွှေ့ဈေးနှုန်းကို မြင့်တက်စေခဲ့သော နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများစွာ ဖြစ်ပေါ်ခဲ့ပါသည်။ ကမ္ဘာ့ရွှေ့ဈေးကို မြင့်တက်စေခဲ့သည့် အကြောင်းအရာ များမှာ ၂၀၁၆ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော ဗြိတိန် နိုင်ငံ၏ Brexit အရေး၊ အမေရိကန်ရွှေးကောက်ပွဲ မှအစ လက်ရှိ ၂၀၁၉ ခုနှစ်တွင်ဖြစ်ပေါ်နေသည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၊ အမေရိကန် -အီရန် စစ်ရေးတင်းမာမှု၊ အမေရိကန် ဗဟိုဘဏ်အတိုးနှုန်းလျှော့ချမှုများနှင့် အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်ခြင်းအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပွားနေသော နိုင်ငံရေး၊ စီးပွားရေး ပဋိပက္ခ များကြောင့် ဖြစ်ပါသည်။

နိဂုံး

၂၀၁၆ ခုနှစ်မှစ၍ ကမ္ဘာ့ရွှေဈေးနှုန်းအပြောင်းအလဲကြောင့် ပြည်တွင်းရွှေဈေးနှုန်းလည်း လှုပ်ခတ်လျက်ရှိပါသည်။ လေးနှစ်ဆက်တိုက် နှစ်စဉ်နှစ်တိုင်း ရွှေဈေးနှုန်းများ စံချိန်တင်မြင့်တက်မှုသည် ၂၀၁၉ ခုနှစ်တွင်လည်း ဆက်လက်ဖြစ်ပေါ်လျက်ရှိပါသည်။ ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးသည် အချိတ်အဆက်ရှိသောကြောင့် ကမ္ဘာ့ရွှေဈေးအတက်အကျသည် ဈေးကွက်ကို အပြောင်းအလဲဖြစ်စေပြီး ရွှေဈေးနှုန်းတက်ခြင်းကြောင့် ကုန်ဈေးနှုန်းအပါအဝင် ပြည်သူများ၏ လူမှုစီးပွားဘဝကို ရိုက်ခတ်နိုင်ပါကြောင်း တင်ပြအပ်ပါသည်။

သုတေသနဌာန

ပြည်သူ့လွှတ်တော်ရုံး

ဤစာတမ်းတိုအား ဒေါ်အေးအေးမူ (ဦးစီးအရာရှိ) နှင့် ဒေါ်မေဇင်အောင် (ဒု-ဦးစီးမှူး) တို့မှ တာဝန်ယူရေးသား၍ သုတေသနဌာနမှ အရာထမ်းအဆင့်ဆင့်က ဝိုင်းဝန်းကြီးကြပ်တည်းဖြတ်၍ ထုတ်ဝေခြင်းဖြစ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ရာအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည် အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။



သုတေသနလုပ်ငန်းဆိုင်ရာ စုံစမ်းမေးမြန်းမှုများပြုလုပ်ရန်
(သို့မဟုတ်) သုတေသနဌာနအား လာရောက်လေ့လာရန်
အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါသည်။

သုတေသနဌာန

ပြည်သူ့လွှတ်တော် C ဆောင် - ဒုတိယထပ်

တယ်လီဖုန်း - ၀၆၇ - ၅၉၁၂၈၄၊ ၀၆၇ - ၅၉၁၂၈၅



Research Dept; Email - pyithuhluttawresearch@gmail.com